



၂၀၁၈ ခုနှစ်၊ ဧပြီလမှ ဧပြီလအထိ (၆)လ အတွက်
ကယားပြည်နယ်၏

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ



၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀၁၈



- YEAR 2018
- KAYAH STATE
- CITIZEN'S BUDGET

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁	ဥယျောဇဉ်	၁-၃
၂	သရုပ်ဖော် ကာတွန်းပုံ	၄
၃	Citizen' s Budget ဆိုတာဘာလဲ	၅
၄	သရုပ်ဖော် ကာတွန်းပုံ	၆
၅	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲခြင်း ရည်ရွယ်ချက်	၇
၆	နိုင်ငံတော်၏စီးပွားရေးမူဝါဒများ	၈-၁၁
၇	ဘဏ္ဍာရေးမူဝါဒ	၁၂-၁၃
၈	ကယားပြည်နယ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ	၁၄-၁၈
၉	ရသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း	၁၉-၂၃
၁၀	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ	၂၄-၂၅
၁၁	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ကယားပြည်နယ်၏ စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ	၂၆

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၂	ကယားပြည်နယ်၏ ဘဏ္ဍာရေးနှစ်အလိုက် ရသုံးခန့်မှန်းခြေ အခြေအနေ (၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မှ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ) နှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ကယားပြည်နယ်၏ ရငွေ လျာထားချက်	၂၇-၂၈
၁၃	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ကယားပြည်နယ်၏ သာမန်အသုံးစရိတ် လျာထားချက် နှင့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်	၂၉-၃၀
၁၄	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သော ဌာန၊ အဖွဲ့ အစည်းများ၏ အသုံးစရိတ်ခန့်မှန်းခြေစာရင်း	၃၁
၁၅	၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကယားပြည်နယ်မှ ကောက်ခံခွင့်ရှိသည့် အခွန် အမျိုးအစားများနှင့် ကောက်ခံသည့်ဌာန	၃၂
၁၆	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ကယားပြည်နယ် ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း (၂၂) ခု ၏ မူလခွင့်ပြုငွေစာရင်း (ရငွေ စာရင်းနှင့် အသုံးစရိတ်စာရင်း)	၃၃-၄၇
၁၇	ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးမှုများ	၄၈

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၈	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ပြည်ထောင်စုမှ ကယားပြည်နယ်အတွက် လိုငွေဖြည့်ဆည်းခြင်း	၄၉
၁၉	ရငွေနှင့် အသုံးစရိတ်များ	၅၀
၂၀	အသုံးစရိတ်များ ခွဲဝေသုံးစွဲပုံ	၅၁
၂၁	ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးစရိတ်ကောက်နှုတ်ချက်	၅၂-၅၇
၂၂	ပြည်သူများအနေဖြင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင် ပါဝင်နိုင်ရေး အကြံပြုဖော်ပြရန်	၅၈-၅၉

ဥပေယျာဇဉ်

၁။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ၁၉၇၂ ခုနှစ် မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အထိ ဧပြီလ (၁) ရက်နေ့ မှ မတ်လ (၃၁) ရက်နေ့ အထိ ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ် အောက်တိုဘာလ (၁)ရက်နေ့ မှ စက်တင်ဘာလ (၃၀)ရက်နေ့ အထိ ပြောင်းလဲသတ်မှတ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၇)က သဘောတူခဲ့ပြီး (၃၁-၁၀-၂၀၁၇) ရက်နေ့၌ ကျင်းပပြု လုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး စတုတ္ထနေ့တွင် မှတ်တမ်း တင်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှစ် အပြောင်းအလဲကြားကာလအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲခဲ့ပါသည်။

၂။ ကယားပြည်နယ်အစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ကယား ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များအားရေးဆွဲရာတွင် ပြည်ထောင်စုမှ ထောက်ပံ့ ပေးသည့် ငွေပမာဏအတိုင်းကိုက်ညီရေးဆွဲပြီး ကယားပြည်နယ်လွှတ်တော်သို့တင်သွင်းရန် (၂၀-၁၁-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့၏အစည်းအဝေးတွင် အတည်ပြုချက်ရယူခဲ့ပါသည်။


၃။ ကယားပြည်နယ်လွှတ်တော်၏ (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၇) ဖြင့် အတည်ပြုချက်ရယူ၍ အရအသုံး ခန့်မှန်းခြေငွေစာရင်းလျာထားချက်များကို ဘဏ္ဍာရေးကော်မရှင်သို့ ဆက်လက်တင်ပြခဲ့ပါသည်။

ကယားပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို (၉-၁-၂၀၁၈) ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၈)ဖြင့် အတည်ပြုခဲ့ပြီး (၆-၃-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ၎င်းကို ပြည်ထောင်စုလွှတ်တော်က (၁၃-၃-၂၀၁၈) ရက်နေ့တွင် အတည်ပြုခဲ့ပြီး “၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပါသည်။

၄။ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည် ပြုပြီး နောက်ပိုင်း၌ ကယားပြည်နယ်လွှတ်တော်တွင် “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း” ကို (၂၆-၃-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ၎င်းကို ကယားပြည်နယ်လွှတ်တော်က (၃၀-၃-၂၀၁၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် အတည်ပြုခဲ့ပြီး (၃-၄-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ် ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပါသည်။

၅။ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဘတ်ဂျက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသုံးစွဲ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်သုံးစွဲမှုများနှင့် ဆက်နွှယ်၍ ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးမှုမှတစ်ဆင့် ပြည်နယ်သူ၊ ပြည်နယ်သားများ အမှန်တကယ်အကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း များအနေဖြင့် ဘဏ္ဍာငွေများကို မည်၍မည်မျှခွဲဝေရရှိကြောင်း ပြည်သူလူထုသို့ ပွင့်လင်းမြင်သာမှုရှိစွာ အသိ ပေးလိုသည့်အတွက် “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ ” ကို အခြေခံ၍ ဤ Citizen’s Budget စာစောင်ကို ထုတ်ဝေရခြင်းဖြစ်ပြီး နှစ်စဉ် စဉ်ဆက်မပြတ် ထုတ်ဝေ သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ဦးအယ်လ်ဖောင်းရှိ
ပြည်နယ်ဝန်ကြီးချုပ်
ကယားပြည်နယ်အစိုးရအဖွဲ့



Citizen's Budget ဆိုတာ ဘာလဲ

- ၁။ နိုင်ငံတော်စီးပွားရေးမူဝါဒများ၏ ပထမအချက်ဖြစ်သည့် “ ပွင့်လင်းမြင်သာပြီး ကောင်းမွန် တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက် ပွားများလာအောင် ဆောင်ရွက်ရန် ” ဟူသည့် မူဝါဒနှင့်အညီ ဘတ်ဂျက်ပွင့်လင်းမြင်သာမှု ရှိစေရန်၊
- ၂။ ပြည်နယ်၏ အသုံးစရိတ်များကို မူဝါဒနှင့်အညီ စနစ်တကျခွဲဝေသုံးစွဲရန်၊
- ၃။ ပြည်နယ်၏ ရငွေများ တိုးမြှင့်ရရှိစေရန်၊
- ၄။ ပြည်နယ်၏ ဘဏ္ဍာငွေများကို မည်မျှခွဲဝေရရှိပြီး မည်သည့်ကဏ္ဍများတွင်သုံးစွဲကြောင်း ပြည်သူ လူထုသို့ ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးရန်၊

ယခင် ဘဏ္ဍာရေးနှစ်ကထက် နှစ်စဉ် ဧပြီလ
<၁>ရက် ကနေ မတ်လ <၃၁>ရက်နေ့အထိ ရေးဆွဲခဲ့တယ်

၂၀၁၈ခုနှစ်
ဧပြီလ ကနေ စက်တင်ဘာလ
အထိ <၆>လ ဘတ်ဂျက်ကို
ဘာကြောင့် ရေးဆွဲရတာလဲ

ဒါပေမယ့်လည်း ဒေသ
ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပွင့်လင်း
ရာသီမှာ စတင်ဆောင်ရွက်ခြင်းအားဖြင့်
လုပ်ငန်းများကို ပိုမိုအဆင်ပြေ
ချောမွေ့စေမယ်လေ...

ဒါကြောင့် ဘဏ္ဍာရေးနှစ်ကို
အောက်သို့ဘာ<၁>ရက်နေ့ ကနေ
စက်တင်ဘာ<၃၀>ရက်နေ့အထိ
ပြောင်းလဲဖို့ အတွက် ကြားကာလ
အနေနဲ့ <၆>လ ဘတ်ဂျက်ကို
ရေးဆွဲရတာပေါ့ကွာ...



၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရခြင်း ရည်ရွယ်ချက်

ပြည်သူလူထုအတွက်အကျိုးပြုသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စေခြင်း၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းနှင့် နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ လွယ်ကူစေခြင်းတို့ကြောင့် ယခင် ဘဏ္ဍာရေးနှစ်အား ဧပြီလ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ အထိ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ အောက်တိုဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ (၃၀) ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ရန်အတွက် ဘဏ္ဍာရေးနှစ် အပြောင်းအလဲ ကြားကာလဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ (ခြောက်)လအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအား ရေးဆွဲ ရခြင်း ဖြစ်ပါသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ

- ၁။ ပွင့်လင်းမြင်သာပြီးကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်၊
- ၂။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသောလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်၊
- ၃။ ခေတ်မီဖွံ့ဖြိုးသောစီးပွားရေးကို ဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ

- ၄။ လျှပ်စစ်ဓါတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများစသည့် အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေးကို ဦးစားပေးဆောက်ရွက်ရန်နှင့် Data ID Card System၊ Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်၊
- ၅။ ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေး ဆောင်ရွက်ရန်၊
- ၆။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာ ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှု ကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်၊

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ

- ၇။ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်၊
- ၈။ အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးအထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိလာစေရေး ဆောင်ရွက်ရန်၊
- ၉။ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီထွေဖြစ်စေမည့် မြို့ပြများတည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရန်တို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ တိုးချဲ့ဖော်ထုတ်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမို စောင့်ရှောက်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်၊

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ

- ၁၀။ နိုင်ငံတော်၏ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသောအခွန်စနစ် ထူထောင်၍ ပြည်သူများ၏အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်၊
- ၁၁။ တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာတိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်း ပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန်၊
- ၁၂။ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်းသာမက အခြားဒေသများအတွင်း၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကိုဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရန်။

ဘဏ္ဍာရေးမူဝါဒ

အခွန်မူဝါဒ

- (၁) နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များအတွက်သာ အခွန်ကိုကောက်ခံခြင်း မဟုတ်ဘဲ နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ကိုဖော်ဆောင်၍ ငွေကြေး လည်ပတ်မှု မှန်ကန်စေရန်၊
- (၂) ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်၊
- (၃) ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်အကောက်စနစ်ဖြင့် ထိန်းညှိ ပေးရန်၊
- (၄) ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူပြုရန်၊
- (၅) ဝင်ငွေခွဲဝေမှုမျှတစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်။

ဘဏ္ဍာရေးမူဝါဒ

အသုံးစရိတ်မူဝါဒ ၁

- (၁) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို ဆက်လက် တိုးမြှင့်သုံးစွဲရန်၊
- (၂) ပြည်သူလူထုကို ချက်ချင်းလက်ငင်း အကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရန်၊
- (၃) ဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်အပ်မှုများကို စနစ်တကျစိစစ်ခွင့်ပြုရန်၊
- (၄) စီမံကိန်းများအား ဦးစားပေးအဆင့်ခွဲပြီး လတ်တလော မလိုအပ်သေးသည့် စီမံကိန်း များကို ရွှေ့ဆိုင်းဆောင်ရွက်ရန်၊
- (၅) ပစ္စည်းဝယ်ယူမှုများကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊
- (၆) ပြည်ပအကူအညီငွေ နှင့် ပြည်ပချေးငွေများကို စိစစ်ရယူရန်၊
- (၇) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာ ရရှိရေးတို့အတွက် တိုးမြှင့်သုံးစွဲရန်။

ကယားပြည်နယ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

မူဝါဒ

- (၁) စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး ကဏ္ဍစုံ၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊
- (၂) ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက် မျှတစွာဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်လာစေရေး၊
- (၃) စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်ရေးနှင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာရေး၊
- (၄) အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတိုးတက်ရေး၊

ကယားပြည်နယ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

- (၅) လူ့အရင်းမြစ်များ မွေးထုတ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊
- (၆) ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးစသည့် မြို့ပြလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊
- (၇) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ တိုးချဲ့ဖော်ထုတ်ရေး၊ မြို့ပြများထူထောင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးစသည့် မြို့ပြလုပ်ငန်းများ တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး။

ကယားပြည်နယ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

ရည်မှန်းချက်

- (၁) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာများ၊ သွင်းအားစုများ၊ ငွေရေးကြေးရေးအရင်းအနှီးများ ရရှိရေးနှင့် ဈေးကွက်စနစ် ဖော်ဆောင်နိုင်ရန်၊
- (၂) မြို့ပြနှင့် ကျေးလက်နေပြည်သူတို့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို အချိုးကျမျှတစွာ ခံစားရရှိနိုင်ရေးဆောင်ရွက်ရန်၊
- (၃) ပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေမည့်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်၊
- (၄) နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊
- (၅) ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်။

ကယားပြည်နယ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

လုပ်ငန်းစဉ်

- (၁) ပြည်နယ်၏ မူဝါဒနှင့်အညီ နှစ်ရှည်၊ နှစ်လတ်၊ နှစ်စဉ်စီမံကိန်းများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲခြင်း၊
- (၂) စီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (၃) ပြည်နယ်၏ လူမှုစီးပွားဘဝကို အဓိကအထောက်အကူပြုလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်ခြင်း၊
- (၄) ပြည်ပနိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာပေါင်းစည်းရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

ကယားပြည်နယ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

- (၅) ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ခရိုင်၊ မြို့၊ ကျေးရွာချင်းဆက် လမ်းပန်း ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးကွန်ယက်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊
- (၆) ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက် မျှတစွာဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံဆောင်ရွက်ခြင်း၊
- (၇) ပြည်နယ်၏ အခွန်ဝင်ငွေများ မျှတစွာဖြင့် တိုးတက်ရရှိရေးနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ခြင်း၊
- (၈) ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍများမှ စာရင်းဇယားကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်အောင် ဆောင်ရွက်စေခြင်း။

ရသုံးခန့်မှန်းခြေငွေစာရင်း
 ရေးဆွဲခြင်းနှင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

အဆင့်ဆင့်စိစစ်ရေးဆွဲခြင်း



အတည်ပြုပြဋ္ဌာန်းခြင်း



အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

အဆင့်ဆင့်စိစစ်ရေးဆွဲခြင်း

ပထမအဆင့်



သက်ဆိုင်ရာ ဌာနတာဝန်ခံများမှ ရေးဆွဲခြင်း။

ဒုတိယအဆင့်



ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ စိစစ်ခြင်း။

တတိယအဆင့်



ပြည်ထောင်စုမှ ခွဲဝေပေးထားသော ထောက်ပံ့ငွေ၊ အခွန်
ဝေစုများနှင့်ကိုက်ညီရေးဆွဲပြီး ရသုံးခန့်မှန်းခြေငွေစာရင်း
လျာထားချက်အား ပြည်နယ်ဘဏ္ဍာစိစစ်ရေး ကော်မတီ
သို့ တင်ပြခြင်း။

စတုတ္ထအဆင့်



ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူခြင်း၊

ပဉ္စမအဆင့်



ပြည်နယ်အစိုးရအဖွဲ့မှထောက်ခံချက်နှင့်တကွ ပြည်နယ် လွှတ်တော် နည်းဥပဒေအပိုဒ် (၁၄၅) အရ ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်ကို ပြည်နယ် လွှတ်တော်သို့ ဆွေးနွေးနိုင်ရန် တင်သွင်းခြင်း၊

ဆဋ္ဌမအဆင့်



ပြည်နယ်လွှတ်တော် နည်းဥပဒေအပိုဒ် (၁၄၆) အရ ပြည်နယ်လွှတ်တော်မှ အကြံပြုချက်များနှင့် တကွ ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက် ကို ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့ခြင်း၊

သတ္တမအဆင့်



ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လွှတ်တော်က အတည်ပြုပြီးသော ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်ကို ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ပေးပို့ခြင်း၊

အဋ္ဌမအဆင့်



ဒုတိယသမ္မတ(၂)(တိုင်းဒေသကြီး/ပြည်နယ်)ကစီစစ်ခြင်း၊

နဝမအဆင့်



ဘဏ္ဍာရေးကော်မရှင်သို့တင်ပြအတည်ပြုချက်ရယူခြင်း၊

ဒဿမအဆင့်



တိုင်းဒေသကြီး/ ပြည်နယ်၏ ထောက်ပံ့ငွေ ပါဝင်သော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးပြီး အတည်ပြုခြင်း။

အတည်ပြုပြဋ္ဌာန်းခြင်း




ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ်များ ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြု ချက်ရယူခြင်း၊



တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ နှစ်စဉ်အတည်ပြု ပြဋ္ဌာန်းခြင်း။

၂။ ပြည်နယ်လွှတ်တော်က “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ” ကို (၃၀-၃-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေး (ဒုတိယနေ့)တွင် အတည်ပြုသည်။



၃။ ကယားပြည်နယ် ဝန်ကြီးချုပ်က “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ”ကို (၃-၄-၂၀၁၈)ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ၂၀၁၈ ခုနှစ်၊ ပြည်နယ်လွှတ်တော် ဥပဒေအမှတ် ၁၀ အဖြစ် ပြဋ္ဌာန်းသည်။

၄။ “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ”တွင် အပိုင်း (၂)ပိုင်း ဖြင့် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်-

(က) အပိုင်း ၁။ အမည်နှင့် စတင်အကျိုးသက်ရောက်သည့် နေ့ရက်။

(ခ) အပိုင်း ၂။ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့် ဦးစီးဌာနများ၊ စည်ပင်သာယာရေး အဖွဲ့များ။

(၁) အပိုင်း ၂ တွင် အခန်း (၂) ခန်း ပါဝင်ပါသည်-

(ကက) အခန်း (၁) ရငွေများနှင့် သုံးငွေများ။


(ခခ) အခန်း (၂) ငွေချေးယူခြင်း။

၅။ “၂၀၁၈ ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ”တွင် နောက်ဆက်တွဲ ဇယား (၁) မှ ဇယား (၄) အထိ ပါရှိသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကယားပြည်နယ်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ


၁။ ကယားပြည်နယ်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)	ကျပ်	၁၁၂,၅၈၇.၈၀၀	သန်း
၂။ လိုငွေနှင့် GDP အချိုး		၂၁.၀၃	%
၃။ GDP တိုးတက်မှုနှုန်း		၆.၁	%
၅။ ကယားပြည်နယ်၏ စုစုပေါင်းရငွေ ခန့်မှန်းချက်	ကျပ်	၁,၁၆၄.၂၅၉	သန်း
(က) သာမန်ရငွေ	ကျပ်	၈၃၀.၉၀၇	သန်း
(ခ) အခွန်ရငွေ	ကျပ်	၁၅၄.၅၇၄	သန်း
(ဂ) အခွန်ဝေစုရငွေ	ကျပ်	၁၇၈.၇၇၈	သန်း
၆။ ကယားပြည်နယ်၏စုစုပေါင်းအသုံးစရိတ် ခန့်မှန်းချက်	ကျပ်	၂၄,၈၄၅.၀၂၀	သန်း
၇။ ကယားပြည်နယ်၏ စုစုပေါင်း လိုငွေခန့်မှန်းချက်	ကျပ်	၂၃,၆၈၀.၇၆၁	သန်း

(၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မှ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ)
ကယားပြည်နယ်၏ ဘဏ္ဍာရေးနှစ်အလိုက် ရသုံးခန့်မှန်းခြေ အခြေအနေ




ကယားပြည်နယ်၏ ရငွေလျာထားချက်

(ကျပ်သန်းပေါင်း)



ကယားပြည်နယ်၏ သာမန်အသုံးစရိတ် လျာထားချက်


(ကျပ်သန်းပေါင်း)



- ပင်စင် (၉.၄၅၇)
- ဝမ်း ဧည့်ခံကျွေးမွေးစရိတ် (၇၅.၄၂၄)
- ဝ၂ ခရီးသွားလာစရိတ် (၇၆.၈၈၃)
- ဝ၅ လွှဲပြောင်းသုံးစွဲငွေ (၁၅၉.၉၅၁)
- ဝ၃ ပစ္စည်းများလုပ်အားနှင့် ဆောင်ရွက်ပေးမှု အတွက် ကုန်ကျစရိတ် (၁,၄၂၃.၆၆၉)
- ဝ၁ လစာစရိတ်ချီးမြှင့်ငွေ (၃,၀၆၇.၉၂၉)
- ဝ၄ ပြင်ဆင်ထိန်းသိမ်းစရိတ် (၃,၄၂၉.၈၁၅)


ကယားပြည်နယ်၏ ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက်

(ကျပ်သန်းပေါင်း)



- ၁. ဝန်ထမ်းနေအိမ်ဆောက်လုပ်ခြင်း (၂၄၀.၅၀၀)
- ၂. ရုံးအဆောက်အအုံဆောက်လုပ်ခြင်း (၇၆.၇၈၀)
- ၃. အခြားအဆောက်အအုံများဆောက်လုပ်ခြင်း (၂၂၇၅.၆၂၂)
- ၄. လမ်း/တံတား ပြင်ဆင်ထိန်းသိမ်းခြင်းများ (၅၃၃၈.၂၁၂)
- ၅. လယ်ယာမြေ ရေပေးစနစ်အတွက် လုပ်ငန်းများ (၃၈.၇၀၀)
- ၆. ဆောက်သုံးရေ ရရှိရေးလုပ်ငန်းများ (၁၂၃.၉၈၈)
- ၇. လျှပ်စစ်ဓါတ်လင်းရောင် လုပ်ငန်းများ (၄၃၆၁.၉၄၁)
- ၈. ဓာသတ္တုမြှုပ်ရေးလုပ်ငန်းများ (၂၁၈၄.၀၁၄)
- ၉. ရုံးသုံးစက်ကိရိယာ ဝယ်ယူမှုများ (၂၉၀.၀၅၉)
- ၁၀. ရုံးသုံးပရိဘောဂ ဝယ်ယူမှုများ (၁၃၆.၆၃၈)
- ၁၁. ရုံးသုံးယာဉ် ဝယ်ယူမှုများ (၃၂၇.၂၇၅)
- ၁၂. အခြားရုံးသုံးပစ္စည်း ဝယ်ယူမှုများ (၃၂၈.၅၀၄)
- ၁၃. လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း (၁၃.၀၇၆)
- ၁၄. အခြားအသုံးစရိတ်များ (သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ မွေးမြူရေး၊ တိရစ္ဆာန်နှင့်ဆေးဝါး၊ စစ်တမ်းကောက်ယူရန်ကုန်ကျစရိတ်) (၁၁၉၀.၅၈၃)

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏
အသုံးစရိတ်ခန့်မှန်းခြေစာရင်း



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ

ကယားပြည်နယ်မှ ကောက်ခံခွင့်ရှိသည့်

အခွန်အမျိုးအစားများနှင့် ကောက်ခံသည့် ဌာန

■ ရေခွန်	ဆည်မြောင်း
■ ယစ်မျိုးခွန်	ထွေ/အုပ်
■ မြေယာပေါ်တွင်ကောက်ခံသည့်အခွန်	ထွေ/အုပ်
■ ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက်ကောက်ခံသည့်အခွန်	ထွေ/အုပ်
■ ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ	ငါးလုပ်ငန်း
■ သစ်တောများမှ ပစ္စည်းများထုတ်ယူသည့်အတွက်ကောက်ခံသည့်အခွန်	သစ်တော
■ ပစ္စည်းခွန်	စည်ပင်
■ ဘီးခွန်	စည်ပင်

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေစာရင်း

ရငွေစာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံးငွေရင်း	ပေါင်း
၁	ဗဟိုအဖွဲ့အစည်းများ	၂၀၉.၁၃၄		၂၀၉.၁၃၄
၁	ပြည်နယ်အစိုးရအဖွဲ့	၂၀၁.၂၇၈		၂၀၁.၂၇၈
၂	ပြည်နယ်လွှတ်တော်			
၃	ပြည်နယ်တရားလွှတ်တော်	၇.၈၁၇		၇.၈၁၇
၄	ပြည်နယ်ဥပဒေချုပ်ရုံး	၀.၀၁၁		၀.၀၁၁
၅	ပြည်နယ်စာရင်းစစ်ချုပ်ရုံး	၀.၀၂၈		၀.၀၂၈

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ရု၏ မူလခွင့်ပြုငွေစာရင်း

ရငွေစာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံးငွေရင်း	ပေါင်း
၂	ဝန်ကြီးဌာနများ	၁၀၄.၃၉၈		၁၀၄.၃၉၈
၁	ပြည်ထဲရေး	၅၇.၄၆၆		၅၇.၄၆၆
	၁ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	၅၅.၉၄၁		၅၅.၉၄၁
	၂ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန	၀.၀၂၅		၀.၀၂၅
	၃ မီးသတ်ဦးစီးဌာန	၁.၅၀၀		၁.၅၀၀

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေစာရင်း

ရငွေစာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံးငွေရင်း	ပေါင်း
၂	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၃.၄၄၆		၃.၄၄၆
၁	စိုက်ပျိုးရေးဦးစီးဌာန	၀.၅၀၀		၀.၅၀၀
၂	ငါးလုပ်ငန်းဦးစီးဌာန	၀.၄၁၈		၀.၄၁၈
၃	မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန	၀.၇၅၃		၀.၇၅၃
၄	သမဝါယမဦးစီးဌာန	၁.၀၇၅		၁.၀၇၅
၅	အသေးစားစက်မှုလက်မှုလုပ်ငန်း	၀.၇၀၀		၀.၇၀၀

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေစာရင်း
ရငွေစာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံးငွေရင်း	ပေါင်း
၃	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်	၁၀.၇၀၀		၁၀.၇၀၀
၁	သစ်တောဦးစီးဌာန	၁၀.၆၀၀		၁၀.၆၀၀
၂	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	၀.၁၀၀		၀.၁၀၀
၄	ကျန်းမာရေးနှင့် အားကစား	၆.၀၆၀		၆.၀၆၀
၁	အားကစားနှင့် ကာယပညာဦးစီးဌာန	၆.၀၆၀		၆.၀၆၀

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်

**ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေစာရင်း
ရငွေစာရင်း**

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံးငွေရင်း	ပေါင်း
၅	စီမံကိန်းနှင့် ဘဏ္ဍာရေး	၀.၂၂၆		၀.၂၂၆
၁	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	၀.၂၁၆		၀.၂၁၆
၂	ဗဟိုစာရင်းအင်းအဖွဲ့			
၃	ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန	၀.၀၁၀		၀.၀၁၀
၆	ဆောက်လုပ်ရေး	၂၆.၅၀၀		၂၆.၅၀၀
၁	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	၂၂.၄၀၀		၂၂.၄၀၀

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်း(၂၂)ခု၏မူလခွင့်ပြုငွေစာရင်း

ရငွေစာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံးငွေရင်း	ပေါင်း
	၂ လမ်းဦးစီးဌာန	၄.၁၀၀		၄.၁၀၀
၃	စည်ပင်သာယာရေးအဖွဲ့များ	၈၅၀.၇၂၇		၈၅၀.၇၂၇
	ပေါင်း	၁,၁၆၄.၂၂၉		၁,၁၆၄.၂၂၉
	ပြည်ထောင်စုမှ ထောက်ပံ့ငွေ	၂၃,၆၈၀.၇၆၁		၂၃,၆၈၀.၇၆၁
	စုစုပေါင်း	၂၄,၈၄၅.၀၂၀		၂၄,၈၄၅.၀၂၀

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၁	ဗဟိုအဖွဲ့အစည်းများ	၂,၀၄၂.၁၁၀	၁၃,၁၁၆.၇၇၉	၁၅,၁၅၈.၈၈၉	၆၁.၀၁%
၁	ပြည်နယ်အစိုးရအဖွဲ့	၁,၃၈၃.၈၀၀	၁၂,၈၅၀.၀၆၃	၁၄,၂၃၃.၈၆၃	၅၇.၂၉%
၁	အစိုးရရုံး	၄၈၁.၉၂၈	၃,၆၆၈.၇၇၄	၄,၁၅၀.၇၀၂	၁၆.၇၁%
၂	ဆည်မြောင်း	၁၆၂.၉၁၀	၂၇၉.၂၀၀	၄၄၂.၁၁၀	၁.၇၈%
၃	ရေအရင်းအမြစ်အသုံးချရေး	၇၂.၆၆၄		၇၂.၆၆၄	၀.၂၉%

**၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း**

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၄	ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ	၁၁.၇၅၉		၁၁.၇၅၉	၀.၀၅%
၅	တိုင်းရင်းသားရေးရာဝန်ကြီးဌာန	၅.၈၃၀		၅.၈၃၀	၀.၀၂%
၆	ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန	၁၇.၆၇၅		၁၇.၆၇၅	၀.၀၇%
၇	ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး		၃,၈၀၀.၀၀၀	၃,၈၀၀.၀၀၀	၁၅.၂၉%
၈	လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း		၄,၃၀၀.၀၀၀	၄,၃၀၀.၀၀၀	၁၇.၃၁%

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၉	ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန	၀.၅၈၀		၀.၅၈၀	၀.၀၀%
၁၀	ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန	၆၃၀.၄၅၄		၆၃၀.၄၅၄	၂.၅၄%
၁၁	ကျေးလက်လမ်းဦးစီးဌာန		၇၇၄.၉၈၉	၇၇၄.၉၈၉	၃.၁၂%
၁၂	မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန		၂၇.၁၀၀	၂၇.၁၀၀	၀.၁၁%

**၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း**

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၂	ပြည်နယ်လွှတ်တော်	၃၂၃.၆၁၇	၂၆၃.၆၁၆	၅၈၇.၂၃၃	၂.၃၆%
၃	ပြည်နယ်တရားလွှတ်တော်	၂၉.၈၆၁		၂၉.၈၆၁	၀.၁၂%
၄	ပြည်နယ်ဥပဒေချုပ်ရုံး	၁၀၅.၈၁၆	၃.၁၀၀	၁၀၈.၉၁၆	၀.၄၄%
၅	ပြည်နယ်စာရင်းစစ်ချုပ်ရုံး	၁၉၉.၀၁၆		၁၉၉.၀၁၆	၀.၈၀%

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၂	ဝန်ကြီးဌာနများ	၅,၆၁၆.၀၁၆	၁,၅၃၈.၀၀၃	၇,၁၅၄.၀၁၉	၂၈.၇၉%
၁	ပြည်ထဲရေး	၁,၅၉၈.၅၂၇	၁၇၂.၅၇၆	၁,၇၇၁.၁၀၃	၇.၁၃%
	၁ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	၁,၀၄၀.၄၅၅	၁၄၆.၇၈၇	၁,၁၈၇.၂၄၂	၄.၇၈%
	၂ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန	၁၂၅.၃၂၇	၂၅.၇၈၉	၁၅၁.၁၁၆	၀.၆၁%
	၃ မီးသတ်ဦးစီးဌာန	၄၃၂.၇၄၅		၄၃၂.၇၄၅	၁.၇၄%

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၂	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၇၅၅.၅၆၄	၉၃.၅၆၅	၈၄၉.၁၂၉	၃.၄၂%
၁	စိုက်ပျိုးရေးဦးစီးဌာန	၄၃၇.၃၆၇		၄၃၇.၃၆၇	၁.၇၆%
၂	ငါးလုပ်ငန်းဦးစီးဌာန	၅၄.၈၄၁	၁၇.၈၁၀	၇၂.၆၅၁	၀.၂၉%
၃	မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန	၈၈.၃၅၈	၆၀.၀၀၀	၁၄၈.၃၅၈	၀.၆၀%
၄	သမဝါယမဦးစီးဌာန	၁၁၄.၅၂၉		၁၁၄.၅၂၉	၀.၄၆%
၅	အသေးစားစက်မှုလက်မှုလုပ်ငန်း	၆၀.၄၆၉	၁၅.၇၅၅	၇၆.၂၂၄	၀.၃၁%

**၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း**

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၃	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်	၂၈၁.၀၂၉	၄၈.၃၈၀	၃၂၉.၄၀၉	၁.၃၃%
၁	သစ်တောဦးစီးဌာန	၂၀၁.၈၉၇		၂၀၁.၈၉၇	၀.၈၁%
၂	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	၇၉.၁၃၂	၄၈.၃၈၀	၁၂၇.၅၁၂	၀.၅၁%
၄	ကျန်းမာရေးနှင့် အားကစား	၁၇၄.၀၁၉	၄၇၉.၇၀၃	၆၅၃.၇၂၂	၂.၆၃%
၁	အားကစားနှင့်ကာယပညာဦးစီးဌာန	၁၇၄.၀၁၉	၄၇၉.၇၀၃	၆၅၃.၇၂၂	၂.၆၃%

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း

ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၅	စီမံကိန်းနှင့် ဘဏ္ဍာရေး	၂၃၉.၀၆၀	၁၀၀.၀၅၀	၃၃၉.၁၁၀	၁.၃၆%
၁	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	၁၅၃.၈၈၄	၉၁.၀၆၀	၂၄၄.၉၄၄	၀.၉၉%
၂	ဗဟိုစာရင်းအင်းအဖွဲ့	၃၄.၉၅၆		၃၄.၉၅၆	၀.၁၄%
၃	ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန	၅၀.၂၂၀	၈.၉၉၀	၅၉.၂၁၀	၀.၂၄%

**၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၂)ခု၏ မူလခွင့်ပြုငွေ
အသုံးစရိတ်စာရင်း**


ပြည်နယ်အချုပ်စာရင်း

(ကျပ်သန်းပေါင်း)

စဉ်	ဌာန၊ အဖွဲ့အစည်းအမည်	သာမန်	ငွေလုံး ငွေရင်း	ပေါင်း	ပြည်နယ် အသုံးစရိတ် အပေါ် ပါဝင်မှု%
၆	ဆောက်လုပ်ရေး	၂,၅၆၇.၈၁၇	၆၄၃.၇၂၉	၃,၂၁၀.၅၄၆	၁၂.၉၃%
၁	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	၉၀.၁၀၁	၁၆၃.၉၂၉	၂၅၄.၀၃၀	၁.၀၂%
၂	လမ်းဦးစီးဌာန	၂,၄၇၇.၇၁၆	၄၇၉.၈၀၀	၂,၉၅၇.၅၁၆	၁၁.၉၀%
၃	စည်ပင်သာယာရေးအဖွဲ့များ	၅၈၅.၀၀၂	၁,၉၄၇.၁၀၀	၂,၅၃၂.၁၀၂	၁၀.၁၉%
	စုစုပေါင်း	၈,၂၄၃.၁၂၈	၁၆,၆၀၁.၈၉၂	၂၄,၈၄၅.၀၂၀	၁၀၀.၀၀%

ပြည်နယ်အစိုးရအဖွဲ့ အောက်တွင်ပါဝင်သော ဌာနများသည် ပြည်ထောင်စုဘတ်ဂျက်မှ ကျခံသုံးစွဲသည့် ဌာနများဖြစ်သော်လည်း လုပ်ငန်းလိုအပ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးမှုများ




၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက်
ပြည်ထောင်စုမှ ကယားပြည်နယ်အတွက်
လိုငွေဖြည့်ဆည်းခြင်း

• ထောက်ပံ့ငွေ

ကျပ် ၂၃,၆၈၀.၇၆၁ သန်း

• အခွန်ဝေစုရငွေ

ကျပ် ၁၇၈.၇၇၈ သန်း



အသုံးစရိတ်များ ခွဲဝေသုံးစွဲပုံ

စုစုပေါင်း ငြည်နယ်၏ အသုံးစရိတ်
ကျပ် ၂၄,၈၄၅.၀၂၀ သန်း
၁၀၀%

ဌာနများ၏ စီမံခန့်ခွဲမှုအသုံးစရိတ်


ကျပ် ၇,၃၄၅.၀၂၃ သန်း
၂၉.၅၆%

ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်

ကျပ် ၁၇,၄၉၉.၉၉၇ သန်း
၇၀.၄၄%

ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
အသုံးစရိတ် ကောက်နှုတ်ချက်

ပြည်သူ့အသံကိုနားထောင်ပြီး ပြောင်းလဲခြင်းကို ပြည်သူနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်သူ့အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကယားပြည်နယ်၏ ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးပြုသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ ကောက်နုတ်တင်ပြချက်-



လမ်း၊ တံတား

ကျပ် ၈,၃၅၀.၀၉၈ သန်း



ရေရရှိရေး



ကျပ် ၇၀၉.၅၂၈ သန်း



လျှပ်စစ်မီးရရှိရေး

ကျပ် ၄,၃၃၃.၁၁၁ သန်း



အခြားလုပ်ငန်းများ

ကျပ် ၁,၉၂၃.၂၄၆ သန်း



အခြားလုပ်ငန်းများ (ဘာသာရေးနှင့်ဆိုင်သော အဆောက်အအုံများ၊ အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံများ၊ အဆောက်အအုံနှင့်ဆိုင်သော ဆက်စပ်လုပ်ငန်းများ၊ စာသင်ကျောင်းများနှင့် တန်ဖိုးနည်းအိမ်ရာများ)

ပြည်သူများအနေဖြင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင်ပါဝင်နိုင်ရေး အကြံပြုဖော်ပြရန်

ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် နောင်လာမည့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင် ပိုမိုပွင့်လင်းမြင်သာပြီး ထိရောက် ကောင်းမွန်သည့် အရအသုံးခန့်မှန်းခြေငွေစာရင်းဖြစ်စေရန်နှင့် မြို့နယ်အလိုက် စီမံကိန်းရေးဆွဲမှု အကောင်အထည်ဖော်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးမှုလိုအပ်ချက်များအား အကြံပြုတင်ပြနိုင်ပါသည်။

စီမံကိန်းလျာထားချက်အပေါ် ဘတ်ဂျက်ခွဲဝေရာတွင် ပြည်နယ်၏ ရငွေ၊ အခွန်ဝေစုရငွေ၊ ထောက်ပံ့ငွေအပေါ်မူတည်ပြီး မူဝါဒနှင့်ကိုက်ညီသည့်လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် ထည့်သွင်းရေးဆွဲခြင်းဖြစ်၍ စီမံကိန်းတွင်လျာထားသည့် လုပ်ငန်းများအားလုံး ပါဝင်နိုင်ခြင်း မရှိကြောင်း ဖော်ပြအပ်ပါသည်။

ပြည်သူများအနေဖြင့် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် အကြံပြုပါဝင်နိုင်ရန်

ပြည်သူနှင့် အစိုးရကြား “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စကားနှင့်အညီ ပြည်သူတွေအနေဖြင့် မိမိတို့ဒေသပြောင်းလဲမှုအတွက် တောင်းဆိုမှုသာမကဘဲ ပေးဆောင်ရမည့်အခွန်အခတွေကို ချမှတ်ထားသည့်စည်းကမ်းများနှင့်အညီ ပေးဆောင်ခြင်း၊ အစိုးရမှဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အလေအလွင့်မဖြစ်စေရန် ထိန်းသိမ်းကြပ်မတ်ခြင်း၊ ပျက်စီးဆုံးရှုံးမှုနည်းပါအောင် ထိန်းသိမ်းစောင့်ရှောက်၍ မိမိတို့ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်အလိုက်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လက်တွဲဆောင်ရွက် သွားရမည် ဖြစ်ပါသည်။

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းနိုင်ပါသည်-

ညွှန်ကြားရေးမှူး	၀၈၃- ၂၂၂၂၉၆၁
လက်ထောက်ညွှန်ကြားရေးမှူး(ဘတ်ဂျက်ဌာနခွဲ)	၀၈၃- ၂၂၂၂၄၁၉၅
လက်ထောက်ညွှန်ကြားရေးမှူး(စီမံ၊ငွေစာရင်း၊စာရင်းပေါင်းချုပ်)	၀၈၃- ၂၂၂၂၄၀၂၁
ရုံးအဖွဲ့(ဘတ်ဂျက်ဌာနခွဲ)	၀၈၃- ၂၂၂၂၉၄၈

ဤစာအုပ်နှင့်ပတ်သက်၍ အကြံပြုလိုပါက အောက်ပါ email သို့မဟုတ် ရုံးလိပ်စာသို့ ပေးပို့နိုင်ပါသည်-

Email: bgtkayah@gmail.com

Facebook Page: budgetdepartment kayah state

ရုံးလိပ်စာ၊ ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန၊ ဧက(၅၀၀)
ပန်ကန်းတိုးချဲ့ရပ်ကွက်၊ လွိုင်ကော်မြို့။

ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ သိရှိလိုပါက အောက်ပါ website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Website www.mopf.gov.mm နှင့် www.mof.gov.mm

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကယားပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ
ထုတ်ဝေပါသည်။